


လောက၏အလင်း



We are the light of the world. A city that is set on a hill cannot be hid. Neither do men light a candle, and put it under a bushel, but on a candlestick, and it gives light unto all that are in the house. Let your light so shine before men, that they may see your good works, and glorify your father which is in heaven.
Matthew 5:14-16

သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။ ဆီမီးထွန်း၍ တောင်းလေး အောက်၌ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌သင်တို့အလင်းကိုလင်း စေကြလော့။ (မ ၅:၁၄-၁၆) သခင်ယေရှုက “ငါသည် လောက၏ အလင်းဖြစ်သည်” ဟုဆိုသည် (ယော ၈:၁၂၊ ၉:၅)။

တစ်ဖန် မိမိတို့ ယုံကြည်သူတို့အား “သင်တို့သည် လောက၏ အလင်းများဖြစ်ကြသည်” ဟု ဆိုသည်။ ရှေးအခါက ယုဒ လူမျိုးကို “လောက၏ အလင်း” ဟု ခေါ်ဆိုသည် (ဟော ၄:၂၆)။ ယခုအခါ ယုံကြည်သူ တစ်ယောက်အား “လောက၏ အလင်း” ဟုဆိုရာ၌ ဘာကို ဆိုလိုသနည်း။

အလင်းဆိုသည်မှာ မြင်ထားသောအရာဖြစ်သည်

ဝတ္ထုပစ္စည်းများကို သာမက လူကိုပင် မြင်နိုင်ကြသည်။ အိမ်ဆောက်သော အခါ ပြုတင်းပေါက် ဖောက်ထားလေ့မရှိသော ယုဒ လူမျိုး အတွက် အလင်းသည် ပို၍ပင် အဓိပ္ပါယ်ရှိသည်။ ခရစ်ယာန်များသည်လည်း လောကီသားများကို မြင်နိုင်ရမည်။ ကျွန်ုပ်တို့သည် ကြားဝါ ကြွေးကြော်စရာ မလိုဘဲ သူတစ်ပါး တို့က မိမိတို့၏ ကျင့်ကြံနေထိုင်ပုံကို မြင်ခြင်းအားဖြင့် ခရစ်ယာန်ဖြစ်မှန်း သိရှိနားလည် စေနိုင်ရမည်။ အလင်းသည် ဖုံးကွယ်ထား၍ မရသကဲ့သို့ သခင်ယေရှု၏ နောက်လိုက်များကို ဖုံးကွယ်နိုင်မည် မဟုတ်ပါ။ အော်ဟစ် ကြွေးကြော်စရာ မလိုဘဲ ဇာတိသည် ပေါ်စမြဲဖြစ်သည်။ အမှောင်ဖြင့် ဖုံးကွယ်ခြင်းသည် နောက်လိုက် တမန်တော် ဖြစ်ခြင်းကို ပျက်စီးစေသည်။ ဘုရားကျောင်းအတွင်း၊ အသင်းတော် အတွင်း၌သာ လင်းဖိုရန် မဟုတ်ဘဲ၊ ယုံကြည်သူသည် နေ့စဉ်နေ့တိုင်း နေရာတကာ၌ လင်းဖိုရန် ယေရှု အလိုရှိတော်မူသည်။

အလင်းသည်လမ်းပြဖြစ်သည်

အမှောင်ထဲ၌ မည်သည့် အရာကိုမျှ မမြင်နိုင်သောကြောင့် မီးထွန်းလေ့ရှိသည်။ လောကီသားများကို ခရစ်ယာန် များက လမ်းပြ ဦးဆောင်ကြရသည်။ လမ်းမလွဲ ဖို့ ရန်အလွန်အရေးကြီးသည်။

အလင်းသည် သတိပေးပါသည်

လမ်းပြရုံသာ မဟုတ်ဘဲ လိုအပ်သောအခါ သတိပေးနိုင်သူ ဖြစ်ရမည်။ ကမ္ဘာလောကသည် မည်သည့်နေရာသို့ ဦးတည် ခရီးပြုနေသည်ကို ခရစ်ယာန်များ သိရှိနားလည် မြင်တွေ့ပြီး၊ လောကကို ဖန်ဆင်း အုပ်ချုပ် ပိုင်သော ဘုရားသခင်၏ အလိုတော်နှင့် အညီ မလိုက်လျှောက်သူအား သတိပေးရသော သတ္တိရှိနိုင်ရပေမည်။

အလင်းကို သူတပါး အပေါ်၌လင်းပါစေ

ခရစ်ယာန်များသည် မိမိတို့၌ ရှိသော အလင်းကို ထင်ရှားစေဖို့ရန် မဟုတ်ဘဲ ဘုရားသခင်ပေးသော အလင်းကို ထင်ရှားစေတတ်သည်။ ဤသို့သော အခြေအနေတွင် ဘုရားသခင်၏ နာမတော်ကို ချီးမြှောက်မည့် အစား ကိုယ့်နာမကို ချီးမြှောက်လေ့ ရှိပါသည်။ မိမိတို့ အလင်းကို အဟုတ်ထင်ပြီး မာနထောင်တတ်ကြသည်။ ဤကဲ့သို့ မဖြစ်သင့်ပါ။ သခင်ယေရှုသည် ခရစ်ယာန်များကို “ဝိညာဉ်တော်” ၏ သား ယောင်ဆောင်ပြီး ကမ္ဘာလောက၌ ဧည့်သည်ကဲ့သို့ ကြောက်စိတ်ရှိပြီး၊ မလုံမခြုံ မရှိရန် လမ်းညွှန်ခြင်း ဖြစ်သည်။ ဤလောက၌ အိမ်ရှင်ကဲ့သို့ဖြစ်ပြီး “ဆား” ကဲ့သို့ င် ၍ အလင်းကို ပြသရန် အလိုတော်ရှိသည်။ ဆားနှင့် အလင်းကဲ့သို့ အသက် မရှင်ဘဲ ကြားနေလို့ မရပါ။ တကယ် လုပ်ဆောင်ရမည်ပင်။ ဤကဲ့သို့ မဟုတ်ပါက ဘုရားသခင်၏ ချစ်သား လုံးဝ မဖြစ်နိုင်ပါ။ ဆားသည် အင်ဓါတ် ပေးနိုင်ရန် သူ၏ အရောင် အသွေးအားလုံးကို စွန့်လွှတ်သကဲ့သို့ မီးခွက်သည်လည်း အလင်းပေးနိုင်ဖို့ရန် အတွက် လောင်ကျွမ်းခြင်း ခံဖို့ရန် လိုအပ်ပါသည်။ ခရစ်ယာန်များသည်လည်း ဘုရားသခင်ထံမှ ရရှိသော အလင်းကို လင်းစေဖို့ရန် လောင်ကျွမ်းခြင်း ခံဖို့ လို လိုအပ်ပါသည်။ မိမိတို့၏ လုပ်ဆောင်မှုကို ရှေ့တန်တင်ခြင်းအားဖြင့် အလင်းကို ပေးနိုင်မည် မဟုတ်ပါ။

မှတ်ချက်။ သိက္ခာတော်ရဆရာ ဒေါက်တာဆိုင်မွန်ပေါင်ခန့်အင်း ရေးသားသော တောင်ပေါ်တရားတော် မှ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။

Rev. Dr. Simon Pau Khan En

This entry was posted on June 27, 2012, 8:44 pm and is filed under [Articles Christian Life](#). You can follow any responses to this entry through [RSS 2.0](#). You can [leave a response](#), or [trackback](#) from your own site.